

ဟတ်ကာ

စာမျက်နှာ

စာရေးသူ၏အမှာစာ (နိဒါန်း)	က
- အဆီလည်းကျ၊ ဘော်ဒီဝိတ်လည်းကျတဲ့ လက်ဖက်ရည်ကြမ်း	၁
- ကန်စွန်းဥဖြင့်ဝိတ်ချပါ	၁၀
- အဆီကျစေတဲ့ဆီတွေရှိတယ်	၁၈
- ဝိတ်ချချင်သူနဲ့ သွေးတွင်းသကြားဓာတ်	၂၉
- ငါးသေးသေးလေးများက သင့်ခန္ဓာကိုယ်ကို သွယ်လျစေတယ်	၃၇
- အစားလျော့ခြင်းနဲ့ ကယ်လိုရီလျော့ခြင်းမတူပါ	၄၆
- နဂါးမောက်သီးက သွယ်လျလှပစေသည်	၅၅
- ဆီးဖြူသီးစား၍ သွယ်လျပါ	၆၃
- အဆီချချင်ရင် ကြက်သွန်နီကို သံပရာသီးညှစ်စား	၇၀
- စပိရူလိုင်းနားဟာ သွယ်လျစေတယ်	၇၈
- အချိုဖြတ်၍ ဝိတ်ချပါ	၈၆
- ရေသောက်ပြီး ဝိတ်ချချင်ပါသလား	၉၃
- ငါးကိုစိတ်ကြိုက်စားပြီး သွယ်လျလှပပါ	၁၀၂
- ထမင်းအေး၊ ဟင်းအေးများက လူကိုဝစေသည်	၁၀၉

- ဝဥဖြင့် ဝိတ်ချပါ	၁၁၇
- ရာသီဥတုအပူအအေးနဲ့ အပိန်အပြဿနာ	၁၂၄
- ဝမှာစိုးလို့ဆီသိပ်ရှောင်ရင်း လှတာတွေဒိုးကုန်ရ	၁၃၂
- မျက်နှာပြင် ဗိုက်ရွံ့ရွံ့ ခါးကတုတ်တုတ် တင်လှုပ်လှုပ်	၁၄၁
- နေ့လည်မှာကယ်စီယမ်စားရင် သွယ်လျလွယ်တယ်	၁၄၉
- သွေးထဲမှာ သကြားဓာတ် အတက်နေတဲ့အစာများကို စားပါ	၁၆၁
- ဗိုက်ချပ်သူမှ တကယ်လှ	၁၆၉
- ကင်ဆာကြောက်ရင် ဝိတ်လျော့ပါ	၁၇၇
- ငါးလစီမံကိန်းဖြင့် ပေါင် ၂၀ ချပါ	၁၈၅
- ထမင်းမစားခင် တစ်ခုခုခံစား၍ သွယ်လျခြင်း	၁၉၃
- ပိန်ချင်လား၊ ဝချင်လား ဟင်းချိုသောက်လေ	၂၀၀
- ပိန်တဲ့လူလည်း ဝချင်တယ်	၂၀၉
- ပိန်ချင်သူများ ထမင်းခြောက်စား	၂၁၇
- ဝိတ်ချတဲ့ဂါထာတော်	၂၂၄
<b>အထွေထွေ</b>	
- ကျေးဇူးစကား	၂၃၂
- စာရေးသူ၏အမှာစာ (နိဂုံး)	၂၃၃